



# ဒစ်ဂျစ်တယ်ကမ္ဘာကို နားလည်ခြင်း (အဆင့် ၃)

အမှန်ရွေးရတဲ့ ဉာဏ်စမ်းပဟေဠိကို ဖြေကြည့်ပြီး သင်ဘယ်လောက်သိထားသလဲ ဆိုတာကြည့်ရအောင်။

၁။ လူမှုမီဒီယာပေါ်တခြားလူရဲ့ ဓါတ်ပုံကိုမတင်ခင် ဘာလို့ မေးကြည့်ဖို့လိုတာလဲ။

က။ သင့်မှာ **follower** တွေ လုံလုံလောက်လောက် မရှိလို့ ပုံတင်ရတာ တန်ချင်မှတန်မှာပါ။

ခ။ သင်က ဓါတ်ပုံထဲမှာမပါတော့ သင့်သူငယ်ချင်းတွေ ဇဝေဇဝါဖြစ်သွားနိုင်လို့ပါ။

ဂ။ ဓါတ်ပုံထဲပါတဲ့လူက သူ့ပုံကို **Public** နဲ့ မတင်စေချင်တာဖြစ်နိုင်လို့ပါ။

ဃ။ ဓါတ်ပုံကို **edit** မလုပ်ပဲ ဘယ်တော့မှမတင်သင့်ပါ။

၂။ အောက်ပါတဲ့မှ ဘယ်အဆိုက အင်တာနက်ပေါ်က သတင်းအတု အဖြစ်နိုင်ဆုံးလဲ ဆိုတာရွေးပါ။

က။ မြင်းလောက်ရှိတဲ့ ပုဂ္ဂိုလ်ဆိတ်ကြီး မြို့ပြင်လယ်ကွင်းထဲမှာ တွေ့ရှိရခြင်း။

ခ။ အစိုးရရုံးပိတ်ရက်ကြောင့် မြို့ထဲမှာကားလမ်းပိတ်ဆိုမှုဖြစ်။

ဂ။ မြို့တိရိစ္ဆာန်ရုံသို့ ကျားသားပေါက်အသစ်ရောက်ရှိ

ဃ။ ငလျင်ဒဏ်ကြောင့် အဆောက်အအုံများပျက်စီး။

၃။ အောက်ပါတို့ထဲမှ ဘယ်အဆိုက တန်းတူအချင်းချင်း ကူညီခြင်းရဲ့ဥပမာလဲ။

က။ အိမ်နဲ့ ပြဿနာဖြစ်နေတဲ့ကျောင်းသားကို ဆရာကကူညီတယ်။

ခ။ နေမကောင်းဖြစ်နေတဲ့ လူငယ်လေးကိုဆရာဝန်က ကူညီပေးတယ်။

ဂ။ လူငယ်လေးက စိတ်ကျန်းမာရေးဆရာဝန်နဲ့ သိမြင်ခြင်းနဲ့ပတ်သက်ပြီး ကုသမှုခံနေတယ်။

ဃ။ လူငယ်လေးက သူနဲ့ဝေဒနာတူသူတွေကို ကူညီဖို့ ဗီဒီယို **Blog** တစ်ခု ပြုလုပ်တယ်။

၄။ **Facebook** ပေါ်မှာ အောက်ဖော်ပြပါထဲက ဘယ်အရာအတွက် **algorithm** အသုံးမပြုထားတာလဲ။

က။ သင့်ရဲ့ **newsfeed** မှာ ဘယ်အကြောင်းအရာတွေ ပြစေချင်လဲဆိုတာ ဆုံးဖြတ်ဖို့

ခ။ သင်နဲ့ အပြန်အလှန်ဆက်သွယ်မှု ကို အခြေခံပြီး တချို့သူငယ်ချင်းတွေရဲ့ ပို့စ်တွေကို ရွေးချယ်ပြသနိုင်ဖို့

ဂ။ သင်တင်လိုက်တဲ့ ပို့စ်တိုင်း **like** အများကြီးရမယ်လို့ အာမခံဖို့

ဃ။ ဘယ်ပို့စ်တွေက ယုံကြည်စိတ်ချလို့မရတဲ့ **spam** ပါတဲ့ လင့်ခ်တွေဖြစ်နိုင်လဲ ဆိုတာ ဖော်ထုတ်နိုင်ဖို့

၅။ **Catfishing** ဆိုတာဘာလဲ။

က။ အွန်လိုင်းပေါ်တခြားတစ်ယောက်အဖြစ် ဟန်ဆောင်တာ

ခ။ တခြားသူတွေရဲ့ **follower** တွေကို ခိုးယူတာ

ဂ။ အွန်လိုင်းပေါ်ကလူတွေကို ရိုင်းစိုင်းတဲ့ မက်ဆေ့ချ်ပို့တာ

ဃ။ အွန်လိုင်းပေါ်က ပို့စ်တိုင်းကို **like** လုပ်တာ



# ဒစ်ဂျစ်တယ်ကမ္ဘာကို နားလည်ခြင်း (အဆင့် ၃)

၆။ လျှို့ဝှက်စကားလုံးနှင့် အကောင့်ထဲဝင်လိုက်တယ်။ လုံခြုံရေးအဆင့် တစ်ခု ထပ်ပေါင်းထည့်တဲ့ အနေနဲ့ သင့်ဖုန်းထဲကို နံပါတ်တစ်ခုပို့ပေးတယ် ဆိုတာ ဘာကိုပြောတာလဲ။

က။ စိစစ်ထိန်းသိမ်းမှုရှိခြင်း

ခ။ အဆင့် ၂ ဆင့် စစ်ဆေးမှုပုံစံ

ဂ။ လျှို့ဝှက်စကားလုံး မျှဝေခြင်း

ဃ။ အွန်လိုင်းပေါ်မည်သူမည်ဝါ မသိနိုင်ခြင်း

၇။ လျှို့ဝှက်သင်္ကေတတန်း မက်ဆေ့ချ် ပို့တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။

က။ ဒီမက်ဆေ့ချ် က လျှို့ဝှက်သင်္ကေတတန်း ဖြစ်နေတယ်။ ဒါကြောင့် ဒီမက်ဆေ့ချ်ကို ပို့တဲ့လူနဲ့လက်ခံသူ နှစ်ဦးသာ ဖတ်နိုင်တယ်။

ခ။ ဒီမက်ဆေ့ချ်က လူမှုမီဒီယာပေါ် **public** နဲ့တင်ထားပြီး လူတိုင်းဖတ်နိုင်တယ်။

ဂ။ ဒီမက်ဆေ့ချ် မှာ တရားမဝင်တဲ့ အကြောင်းအရာအမြဲပါတယ်။

ဃ။ ဒီမက်ဆေ့ချ်ကို မတော်တဆလူမှားပြီး ပို့လိုက်တယ်။

၈။ ဒါကဘာကို ရည်ညွှန်းတာပါလဲ။ ‘အွန်လိုင်းပေါ်တင်တဲ့ အကြောင်းအရာတွေကို စစ်ဆေးပေးဖို့ report တွေကို ကိုင်တွယ် ဖြေရှင်းဖို့ နဲ့ ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ဖယ်ရှားပေးဖို့ ဝန်ထမ်းတွေကို ဝက်ဘ်ဆိုက်တွေက ခန့်ထားလေ့ရှိတယ်’

က။ မည်သူမည်ဝါမသိနိုင်ခြင်း

ခ။ စိစစ်ထိန်းသိမ်းပေးခြင်း

ဂ။ ကိုယ်ရေးကိုယ်တာအချက်အလက်ထိန်းချုပ်မှု

ဃ။ လူမှုမီဒီယာ **follower** များ။

၉။ ဘယ်ဖြစ်ရပ်က အွန်လိုင်းပေါ်မှာကိုယ်ချင်းစာမူပြခြင်းကို ဖော်ပြတဲ့ ဥပမာလဲ။

က။ လူမှုမီဒီယာပေါ်သင့်သူငယ်ချင်းရဲ့ အရှက်ရစရာပုံကို တင်လိုက်ပြီး ရယ်နေတဲ့ **emoji** ကို ပုံအောက်မှာ စာတန်းထိုးလိုက်တယ်။

ခ။ နေမကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ရောဂါ အကြောင်းအွန်လိုင်းပေါ်ရှာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဂ။ ကောင်မလေးက သူ့ခါတ်ပုံကို သူတို့မိသားစု **group chat** လုပ်တဲ့ထဲ ပို့လိုက်တယ်။

ဃ။ လူတစ်ယောက်က ပရဟိတအတွက် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့တဲ့အကြောင်း မီဒီယာမှာ ကောင်လေး တစ်ယောက်က “တော်လိုက်တာ၊ အစ်ကို ဘယ်လို ခံစားနေရလဲဆိုတာ ကျွန်တော်သိပါတယ်ဗျာ” လို့ရေးလိုက်တယ်။

၁၀။ လူမှုမီဒီယာပေါ်မှာ ဘာသာတရားကိုအခြေခံပြီး လူတစ်စုကို တိုက်ခိုက်တဲ့ပုံစံတစ်ခုရှိတယ်။ လူတစ်ယောက်က like လုပ်လိုက်ပြီး ဟာသ အနေနဲ့ သူ့သူငယ်ချင်းတွေကို share လိုက်တယ်။ အောက်ပါတို့မှ အသင့်တော်ဆုံး တုံ့ပြန်မှုကိုရွေးပါ။





# ဒစ်ဂျစ်တယ်ကမ္ဘာကို နားလည်ခြင်း (အဆင့် ၃)

က။ ဒါကဟာသပဲ။ ရယ်စရာဆိုရင်တော့ **like** နဲ့ **share** လုပ်တာ ပြဿနာမရှိပါဘူး။

ခ။ ဒါက အမုန်းစကားဖြန့်ဝေခြင်းရဲ့ဥပမာပါ။ လူမှုမီဒီယာပေါ် **share** တာ မမှန်ကန်ပါဘူး။

ဂ။ **Share** လို့ရပါတယ်။ ဒါပေမဲ့ ဒါက ဟာသဆိုတာ သေချာရှင်းလင်းအောင်ပြောရပါမယ်။

ဃ။ ဓါတ်ပုံ နဲ့ တခြား ကိုယ်ရေးအချက်အလက်တွေ မပါရင် **share** လို့ရပါတယ်။